

မာတိကာ

| | |
|---|----|
| - ကိုယ်ရေးအကျဉ်း | ၆ |
| - ကျေးဇူးစကား | ၁၁ |
| - မိတ်ဆက်စကား | ၁၃ |
| - မိတ်ဆက်စကား | ၁၇ |
| • သက်သတ်လွတ်အကြောင်းသိကောင်းစရာ | ၂၀ |
| • သက်သတ်လွတ်စားသော ပုဂ္ဂိုလ်တို့၏ ယူဆပုံအမျိုးမျိုး | ၂၆ |
| • သုသာန်တောင်၏အထူး | ၃၀ |
| • သက်သတ်လွတ်စားခြင်းနှင့် ကျန်းမာရေး | ၃၁ |
| • သက်သတ်လွတ်မစားသူတို့၏ စကားအချို့ | ၃၅ |
| • စာရေးသူ၏ သက်သတ်လွတ်အမြင် | ၃၈ |
| • သက်သတ်လွတ် နှင့် အသားလွတ်အထူး | ၄၁ |
| • မြတ်ဗုဒ္ဓ ပညတ်ထားသော အသား(၁၀)မျိုး | ၄၂ |
| • လူသားကို ပယ်တော်မူခြင်း | ၄၅ |
| • ဆင်သား စသည်ကို ပယ်တော်မူခြင်း | ၅၄ |
| • ဒေဝဒတ်တောင်းဆိုသော အချက်(၅)ချက် | ၅၉ |

| | |
|--|-----|
| • မြတ်ဗုဒ္ဓပြန်လည်ဖြေကြားခြင်း | ၆၂ |
| • ဓရဆွမ်း | ၆၄ |
| • သက်သတ်လွတ်နှင့်ပတ်သက်သော အတွေ့အကြုံ | ၆၇ |
| • လောကီမီးလွတ် | ၇၃ |
| • လောကုတ္တရာမီးလွတ် | ၇၅ |
| • အကျင့် (၃)မျိုး | ၇၇ |
| • မြတ်ဗုဒ္ဓ၏ သက်သတ်လွတ် | ၈၀ |
| • အနက်အဓိပ္ပာယ် | ၈၉ |
| • ဝစီပိတ်အကြောင်းသိကောင်းစရာ | ၉၇ |
| • မှားမှန်စကား မပြောကြား ကျင့်ငြား ဝစီပိတ် | ၁၀၃ |
| • အမှန်ကိုသာ ပြောကြားကာ ကျင့်ငြား ဝစီပိတ် | ၁၀၈ |
| • သံသရာဘေးကြောက်လန့်တွေး ကျင့်ရေး ဝစီပိတ် | ၁၁၁ |
| • မဂ်ဖိုလ်ရှေ့ခွံ ဝိဇ္ဇာန်ပြု ကျင့်မှု ဝစီပိတ် | ၁၁၃ |
| • ဘုန်းကြီးဖို့ရန် စိတ်ရည်သန် ကျင့်ကြံ ဝစီပိတ် | ၁၁၆ |
| • ကျမ်းကိုးစာရင်း | ၁၂၀ |